

စောက် နါ <saw: d-ka'/saw: d-ga'> [①质疑者, 征询者, 诬告者: ~ ဆော 质疑者, 考问者 / ~ ဖုနှင့် 质询人 ②质问之事 ③托辞]

စောကတက် ကာ <saw: d-ka' tet> 争辩, 质疑, 质问: ဆ ရာများကားကျောင်းသူးများ ~ သည်ကိုပြုကြပါသည်။ 老师喜欢学生提出疑问。

စောကတင် ကာ <saw: d-ka' tin> (罕)质询, 质问

စောကလွှာ နါ <saw: d-ka' hlwa> 【律】上诉书

စောကဝါင် ကာ <saw: d-ka' win> ①争论, 争辩 ②【律】上诉, 申诉

စောနနာ I နါ <saw: d-na> [巴]质疑之词 II ကာ <saw: d-na> 质疑, 质问: ပညာရှင်များကား ~ သည်ကိုပြုဆိုလက်ခဲ လျှိုင်။ 学者总是欢迎提出质疑的。

စောနနာထူး နါ <saw: d-na don'> 反问, 反驳

စောနနာထူး ကာ <saw: d-na hlan> (罕)反问

စောနနာဝါင် ကာ <saw: d-na win> = စောကဝါင်

စောဓိ: နါ <saw: di:> (古)高贵者, 帝王, 君主

စောနတ်ဆွဲလျှေး နါ <saw: nat hswei lya'> (诗)窈窕淑女, 佳人

စောနတ်မယ် နါ <saw: nat me> = စောနတ်ဆွဲလျှေး

စောပြာ နါ <saw: bya> = ဘိုင်းပင် 也叫 သစ်ပုတ်ပင်

စောဖျား နါ <saw: phya> 克耶邦土司

စောမျိုး နါ <saw: mu' nein> (诗)释迦牟尼的称号, 意为主宰五牟尼的高贵者

စောမာရ်အောင် နါ <saw: man aun> (诗)释迦牟尼的称号, 意为战胜五魔罗的高贵者

စောမြတ်စွာ နါ <saw: myat swa> (诗)最高贵者, 即指释迦牟尼

စောရ နါ <saw: ya'/saw: ra'> [巴]小偷, 盗贼, 梁上君子: ~ ကွဲ့ကွဲ့ 盗匪出没的荒野 / ~ နှုတ် (迷信)贼星, 盗星

စောရ နါ <saw: ye:> (诗)帝王, 亲王, 王孙公子

စောရကျော် နါ <saw: ye: kyaw> (诗)帝王, 君主, 也写作: စောရိုင်၊ စောရထုတ်၊ စောရည်၊ စောရန်ကဲ၊ စောရန်ခွင့်း၊ စောရန်း၊ စောရန်နှင့်၊ စောရန်နှည်း၊ စောရန်နှုပ်၊ စောရန်ဖြတ်၊ စောရန်ဖြန်း၊ စောရန်လွင်း၊ စောရန်အောင် 等

စောရွယ်လူး နါ <saw: ywe lu:> (诗)年轻的君主, 帝王

စောလီ နါ <saw: li> 古代种族名

စောလီ နါ <saw: lo> 萨尔温江以西掸族的一支系

စောလောင်း နါ <saw: laun:> ①王储 ②菩萨

ရှိ I နါ <so'> ①幼芽: ပုစ် ~ 竹笋 / ပုစ် ~ (树)叶芽 / ~ ဆွောက် 幼芽, 嫩芽 ②錾子, 刺子, 錾刀: ~ ခုတ်ကျောက် 用錾子錾成各种形状的石块 / ~ ဆုတ်ကျောက် 用錾子錾成供建筑用的石块 / ~ နှင့်ပြုသည်။ 用錾子刻

断。③铆钉, 楔子: ဆ ~ 铁铆钉 ④出现于天空西方的虹 ⑤缅王时代公职人员的同行组织 ⑥儿童用绳子绕取正在旋转的陀螺时呼喊的声音 II ကာ <so'> ①吸吮, (转)求学, 求教: မို့ ~ ကလေး 婴儿 / ဆရာတ်မုပ္ပါယာ ရင်နဲ့သောက ~ သည်။ 向老师求学。②渗出, 显露某种色彩: ပန်းရောင် ~ နေသောပါးကလေး 红扑扑的脸蛋 / မျက် ရည် ~ သည်။ 涌出眼泪。/ ချေးသီးချေးပေါက်များ ~ ပြန် ရောင်။ 渗出许多汗珠。③冒出, 露出, 发芽: အရှင်ကလေး ကွေ ~ လာသည်။ 长出叶芽。④(诗)超出, 多出 ⑤儿童用绳子绕取正在旋转的陀螺 III နိုဝင်း <so'> 年轻, 幼小 IV ကာ <zo'> 语尾助词, 表示让对方与说话人一起发出动作: ပွဲကြည့်သွားကြ ~ ။ 咱们一起去看戏吧! / ရုပ်ရှင် သွားကြည် ~ ။ 咱们去看电影吧!

စိုင်တို့ နါ <so' ngout to> 残缺不全的虹

စိုင်ငြှုံး ကာ <so' ngan' ngan'> (罕)疏远

စိုဝင်း ကာ <so' zo' po' bo'> 大量, 充足: ရိုင်းမြောင်းငွေး ကြေးအကူအညီကို ~ ရရှိကြသည်။ 获得大量外国的经济援助。

စိုတကိုင်း နါ <so' d-gain:> 虹

စိုတံ့ပိုတ် နါ <so' d-ga: beit> 双重虹

စိုထိုး ကာ <so' hto:> (种籽)长芽: စပါးတွေမိုးမိုးလို့ ~ ကုန်ပြီ။ 稻谷淋了雨都长芽了。

စိုထိုးပေါက် နါ <so' do: pin baut> 因受潮而长芽的种子

စိုပိုး ကာ <so' po'> (古)显耀, 显露, 显现

စိုပေါက် ကာ <so' paut> 出现彩虹: ဟိုမှာ ~ နေတာကိုမြင် ဘူးလား။ 没看见那边出现了彩虹吗?

စိုပိုး ကာ <so' mo'> (古)显露

စိုလေးဆယ်ခုံး နါ <so' lei: ze dain:> 古时颈上刺有神魔图样的持盾牌的勇士队

စိုသက်တင်(တ) နါ <so' thet tin (tan)> 虹

စို I နါ <so> (古)时候, 时间, 时期 II နိုဝင်း <so> ①潮湿, 湿润: မိုးဘို့အဝတ်တွေ ~ ကုန်ပြီ။ 衣服都淋湿了。/ ~ ခြောက်တို့ကိုဂိုမိုတာ 干湿球湿度计 ②颜色鲜艳: အရောင် ~ သည်။ 颜色鲜艳。

စိုဝင်း ကာ <so si' zi'> ①湿漉漉, 潮呼呼: မိုးတွေးမှာ ~ ဖြစ် သပြုင်ရေးရှုမကော်းလာပေး။ 雨季里很潮湿, 感觉很不舒服。②冷淡, 暗暗的; 冷漠: အဲသလို ~ လုပ်နေလိုမြှုပြစ်ဘူးဖျေား။ 不能那样冷淡。/ လူပုံကိုဖြည့်ရသည့်မှာ ~ ဖြစ်သည်။ 这人看上去很冷漠。

စိုဝင်းဝို့ ကာ <so zo sein' zein'> ①湿冷: မိုး ~ ဖြစ် သည်။ 雨下得湿漉漉的。②苍翠: ~ ဖြစ်နေတဲ့သာ်တော့ 郁郁葱葱的森林

စိုဝင်း နိုဝင်း <so set> (罕)湿, 潮湿